

**မီဒီယာဖိတ်ကြားစာ။**

**။အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ။**

**မိမိတို့မြင်ချင်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ**

**အောက်ခြေလူထုအသံများ - မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် အတွက် တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) ၌ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများ၏ ပါဝင်ဆောင်ရွက်မှု**

*UPR သို့ တင်သွင်းခဲ့သော ပူးတွဲတင်ပြချက်များအပေါ်သတင်းစာရှင်းလင်းခြင်း နှင့် စကားပိုင်းဆွေးနွေးပွဲ*

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် တိုင်းရင်းသားနှင့် ဘာသာရေး နောက်ခံအသိုင်းအဝိုင်းအစုံမှ လာကြသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများမှ လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေများကို သုံးသပ်ဆွေးနွေးသွားမည်ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) တွင် တင်သွင်းခဲ့သော ပူးတွဲတင်ပြချက် များမှ အဓိကအကြောင်းအရာများကိုလည်း တင်ပြသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်း (CSO) ပေါင်း (၃၀) ဖွဲ့မှ မြန်မာအစိုးရအား မြေပြင်ပေါ်ရှိ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရေး လုပ်ဆောင်ရန် လိုအပ်သော အကြံပြုတိုက်တွန်းချက်များ ပါဝင်သည့် အကြောင်းအရာမတူသော ပူးတွဲတင်ပြချက် (၃) ခုကို UPR သို့ တင်သွင်းခဲ့ကြသည်။ သို့ဖြင့် ယခုပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲအား ပါဝင်တက်ရောက်ကြပါရန် သတင်းထောက်များ၊ သတင်းမီဒီယာအဖွဲ့ဝင်များနှင့် CSO ကိုယ်စားလှယ်များကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

UPR ဆိုသည်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တော်တွင် ဖြစ်ပွားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အသီးသီး၏ လူ့အခွင့်အရေးအခြေအနေများကို တန်းတူစွာ (၅) နှစ်တစ်ကြိမ် ပုံမှန်သုံးသပ်မှုပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီ၏ တမူကွဲပြားသည့် ယန္တရားတစ်ခု ဖြစ်သည်။ UPR မှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို နောက်ဆုံး သုံးသပ်ခဲ့သော အချိန်မှာ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလိုတွင်ဖြစ်သည်။ CSO များမှ UPR သို့တင်သွင်းခဲ့သော အကြောင်းအရာပါ အချက်အလက်များမှာ လက်ရှိအစိုးရ အာဏာရရှိခဲ့သည့်အချိန်မှစ၍ ယနေ့အထိ ၅ နှစ်တာအတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေများကို ထင်ဟပ်နေပါသည်။

**နေ့စွဲ။** ။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့ (တနင်္လာနေ့)

**အချိန်။** ။ ၁၄:၀၀ မှ ၁၆:၀၀ အထိ (မြန်မာစံတော်ချိန်)

**ဆွေးနွေးသူများမှ ပူးတွဲတင်ပြချက်များကို ထင်ဟပ်မည့် အောက်ပါအကြောင်းအရာများကို ဆွေးနွေးသွားမည်-**

- မြန်မာနိုင်ငံ၏ ကာလရှည်ကြာပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များနှင့် IDP များ၏ အခြေအနေ
- အမုန်းစကားပြန်ပွားမှုကြောင့် ဒီမိုကရေစီနှင့် CSO များ၏အခန်းကဏ္ဍကျဉ်းမြောင်းလာခြင်း
- မြန်မာနိုင်ငံ၏ ၁၉၈၅ ခုနှစ် နိုင်ငံသားဥပဒေ၊ လူနည်းစုများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးနှင့် လွတ်လပ်စွာ သွားလာလှုပ်ရှားမှု အခြေအနေ

COVID-19 ကပ်ရောဂါအခြေအနေကြောင့် သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲကို မြန်မာဘာသာဖြင့် ဆွေးနွေးသွားမည်ဖြစ်သော်လည်း မြန်မာစကား အခက်အခဲရှိသူများအတွက် အင်္ဂလိပ်ဘာသာပြန်ကို စီစဉ်ပေးသွားပါမည်။ အကယ်၍ အင်္ဂလိပ်ဘာသာပြန် လိုအပ်သူဖြစ်ပါက ကြိုတင်အသိပေးထားရန် လိုအပ်ပါမည်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန်နှင့် အမေးအဖြေကဏ္ဍများတွင် ပါဝင်မည်ဆိုပါက ကြိုတင်၍ အမည်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်။

သတင်းစာရှင်းလင်းပွဲကို ရန်ကုန်ခေတ်သစ်၏ facebook စာမျက်နှာ (<https://www.facebook.com/khitthitnews/>) နှင့် ရှေ့ပြေးအသံအဖွဲ့၏ facebook စာမျက်နှာ (<https://www.facebook.com/progressivevoice/>) များတွင် Live လွှင့်ပေးသွားမည် ဖြစ်ပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်မေးမြန်းရန် - [info@progressive-voice.org](mailto:info@progressive-voice.org)

**ပူးတွဲတင်ပြချက်များတွင် ပါဝင်သောအဖွဲ့အစည်းများ**

- |  |  |
|--|--|
| 1. မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း                          | 16. အသံ – လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ |
| 2. ကရင်ကျောင်းသားကွန်ရက်အဖွဲ့                                  | 17. မြန်မာ့ယဉ်ကျေးမှုသုတေသနအသင်း                           |
| 3. ကရင်လူ့အခွင့်အရေးအဖွဲ့                                      | 18. Synergy – လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့                 |
| 4. ကရင်ဒုက္ခသည် ကော်မတီ  | 19. မြန်မာ့အရေးလေ့လာသူများအဖွဲ့                            |
| 5. ကရင်အမျိုးသမီးအစည်းအရုံး                                    | 20. မြန်မာလူထုမဟာမိတ် (ရှမ်းပြည်)                          |
| 6. ကရင်နီဒုက္ခသည်ကော်မတီ                                       | 21. သင့်မြတ်လိုသူများ ငြိမ်းချမ်းရေးပရဟိတအဖွဲ့             |
| 7. ကရင်နီဥပဒေနှင့်လူ့အခွင့်အရေး စင်တာ                          | 22. မန္တလေးလူထုနေရာ  |
| 8. ကရင်နီပညာရေးဌာန   | 23. Generation Wave  |
| 9. ကရင်နီအမျိုးသမီးအစည်းအရုံး                                  | 24. သံလွင်ခတ်အဖွဲ့   |
| 10. ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ                  | 25. ပုံရိပ်  |
| 11. ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ                  | 26. Reliable Organization                                  |
| 12. ကုန်းကျောရှမ်းဒုက္ခသည်စခန်း                                | 27. ဉာဏ်လင်းသစ်သုတေသနအဖွဲ့                                 |
| 13. ရှေ့ပြေးအသံအဖွဲ့   | 28. သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့             |
| 14. တအာင်းအမျိုးသမီးအဖွဲ့အစည်း                                 | 29. Women’s Peace Network                                  |
| 15. ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ | 30. Justice Base   |